

မူဝါဒစာတမ်း

Parkview Health သည် လူနာများမှ ကုန်ကျစရိတ်ပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ အရေးပေါ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သော မည်သည့်လူနာများကိုမဆို စောင့်ရှောက်မှုပေးရန် သန္နိဋ္ဌာန်ချထားပါသည်။ ဤမူဝါဒ၏ရည်ရွယ်ချက်သည် ကျွန်ုပ်တို့၏ လူနာများ၊ ဝန်ထမ်းများ၊ ဆရာဝန်များနှင့် လူထုကို ငွေကြေးထောက်ပံ့ခြင်းအကျိုးပိုင်ခံစားနိုင်စွမ်း၊ လျှောက်ထားရမည့်နည်းလမ်းနှင့် အကျိုးပိုင်မှုသတ်မှတ်ချက်များစသည့် အသေးစိတ်သတင်းအချက်အလက်များကို ပေးနိုင်ရန်ဖြစ်သည်။ ဤမူဝါဒသည် Parkview Health သုတ်အဖွဲ့၏ကိုယ်စား အာဏာလွှဲခံရသော Parkview Health ၏ ငွေကြေးဆိုင်ရာကော်မတီ၏ ခွင့်ပြုချက်ဖြင့် ထုတ်ပြန်သည်။

စကားလုံးအဓိပ္ပါယ်သတ်မှတ်ချက်များ

- အေ။ အရေးပေါ် ကုသမှု** ဆိုသည်မှာ စိတ်ကျန်းမာရေးအခြေအနေအပါအဝင် အပြင်းအထန်ကျင့်ခြင်းမျိုးကဲ့သို့ လုံလောက်ပြင်းထန်သည့် ရောဂါလက္ခဏာများပြသပြီး ချက်ချင်းဆေးဝါးကုသမှုခံယူနိုင်သည့်အခြေအနေမရှိပဲ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်းဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။
- ဘီ။ ဆေးဘက်ဆိုင်ရာ လိုအပ်သော စောင့်ရှောက်မှု** ဆိုသည်မှာ လူနာတစ်ယောက်အား စမ်းသပ်စစ်ဆေးခြင်း၊ သက်သာအောင်ကုသပေးခြင်း၊ အသက်အန္တရာယ်ရှိသည့်အခြေအနေမှ ကာကွယ်ခြင်း၊ နာကျင်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပျက်စီးခြင်း၊ မသန်စွမ်းဖြစ်သွားနိုင်ခြင်းနှင့် ယေဘုယျအဖျားကြီးခြင်းသို့ မဟုတ် စိတ်ပိုင်း/ရုပ်ပိုင်းအားနည်းခြင်းကို ကာကွယ်ကုသခြင်းတို့ဖြစ်သည်။
- စီ။ လျှောက်ထားခြင်းကာလ** ဆိုသည်မှာ ကုသမှုခံယူခြင်းစတင်သည့်အချိန်မှစပြီး လူနာအား ငွေတောင်းခံလွှာစတင်ထုတ်ပေးသည့်ရက်မှ ရက်ပေါင်း ၂၄၀ မြောက်ရက်အထိအတွင်း သို့မဟုတ် ပုံမှန်မဟုတ်သော ကောက်ခံခြင်းလုပ်ငန်းစဉ်စတင်သည့်အချိန် Parkview Health မှ စာဖြင့်ရေးသားပြီး နောက်ဆုံးရက်သတ်မှတ်ပြီးသည်မှ ရက်ပေါင်း ၃၀ အတွင်းဖြစ်သည်။
- ဒီ။ ယေဘုယျတောင်းခံနိုင်သော ပမာဏ (AGB)** ဆိုသည်မှာ အရေးပေါ်သို့မဟုတ် ဆေးဝါးစောင့်ရှောက်မှုအတွက် ခွင့်ပြုထားသော ပမာဏဖြစ်သည်။ Parkview Health အနေနှင့် နောက်ပြန်ကြည့်နည်းလမ်းသုံးပြီး ယေဘုယျတောင်းခံနိုင်သောပမာဏ ကိုတွက်ချက်ပါသည်။
- အီး။ နောက်ပြန်ကြည့်နည်းလမ်း** ဆိုသည်မှာ ပြီးခဲ့သည့်နှစ် ပေးခဲ့သော ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များကို ပြန်လည်ရည်ညွှန်းပြီး လက်ရှိနှစ်အတွက် ယေဘုယျတောင်းခံနိုင်သောပမာဏကို တွက်ချက်သည့်နည်းဖြစ်သည်။
- အက်စ်။ စုစုပေါင်း မိသားစုဝင်ငွေ** ဆိုသည်မှာ ပြည်ထောင်စု ဝင်ငွေခွန်ပုံစံ 1040 တွင်သတ်မှတ်ထားသည့် စုစုပေါင်းမိသားစုဝင်ငွေဖြစ်ပြီး ၎င်းမိသားစုဝင်များ၏ လက်ရှိ အလုပ်အကိုင်မှရရှိသည့် စုစုပေါင်းဝင်ငွေနှင့် အပိုင်း ဒီတွင်ဖော်ပြထားသည့် အခြား ဝင်ငွေရလမ်းများမှ ဝင်ငွေများဖြစ်သည်။
- ဂျီ။ Parkview Health ဝန်ဆောင်မှုစရိတ်** ဆိုသည်မှာ အရှေ့မြောက် အင်ဒီးယားနားနှင့် အနောက်မြောက် အိုဟိုင်းအိုအတွင်း အောက်ပါကောင်တီများဖြစ်သည် - အင်ဒီးယားနားတွင် - အက်ဒမ်၊ အက်လမ်၊ ဒီကပ်၊ ဟမ်တင်တန်၊ ကော်စီကို၊ လာဂရမ်၊ နီဘယ်၊ စတီဘမ်၊ ဝါဘတ်ရှ်၊ ဝဲလ်၊ ပိုက်တလေ ကောင်တီများ - အိုဟိုင်းအို - ဒီဗီယမ်း၊ ပက်ဒင်း၊ ဗန်ဂက်နှင့် ဝီလီယံ ကောင်တီများ

လုပ်ငန်းစဉ်

- အေ။ ငွေကြေးထောက်ပံ့ခြင်း မူဝါဒလုပ်ဆောင်ချက်များကို အများပြည်သူသိစေရန် ဆက်သွယ်အသိပေးခြင်း**
 1. Parkview ၏ ငွေကြေးထောက်ပံ့ခြင်းမူဝါဒ၊ အသုံးပြုခြင်းနှင့် အရပ်သုံးစကားဖြင့်အကျဉ်းချုပ်ကို Parkview.com နှင့် ဆေးရုံငွေကိုင်ရုံးများတွင်ရနိုင်ပြီး လူနာငွေကြေးဝန်ဆောင်မှုဌာန 260-266-6700 သို့မဟုတ် အခမဲ့ 855-814-0012 သို့ခေါ်ဆိုမေးမြန်းနိုင်သည်။
 2. Parkview ၏ ငွေကြေးထောက်ပံ့ခြင်း မူဝါဒအကြောင်းလက်ကမ်းစာစောင်များကို ဆေးရုံစာရင်းသွင်းနေရာတိုင်းတွင်ရနိုင်သည်။
 3. အရေးပေါ်ဌာနနှင့် ဆေးရုံစာရင်းသွင်းနေရာတိုင်းတွင် ငွေကြေးထောက်ပံ့ခြင်းနှင့်ဆိုင်သည့် ဆိုင်းဘုတ်များကို ထားရှိသွားမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့ခြင်းမူဝါဒနှင့်ပတ်သက်သည့်များကို ပိုမိုသိရှိလိုပါက မေးမြန်းစုံစမ်းနိုင်သည့် သတင်းအချက်အလက်များကိုပါ ထည့်သွားပါရှိသွားပါမည်။
 4. လူနာများအနေနှင့် ဆေးရုံစာရင်းသွင်းသည့် အချို့အရပ်သုံးစကားဖြင့်အကျဉ်းချုပ်ကို ပေးပါမည်။
 5. ငွေတောင်းခံလွှာထုတ်ပေးသည့်အချိန်တိုင်း လူနာအား ငွေကြေးအထောက်အပံ့ရယူနိုင်ကြောင်းကို အသိပေးသွားမည်ဖြစ်ပြီး ဆက်သွယ်နိုင်သည့် သတင်းအချက်အလက်များကိုလည်း တစ်ပါတည်း ပေးသွားမည်ဖြစ်သည်။
 6. ဤမူဝါဒ၏ အရပ်သုံးစကားဖြင့်အကျဉ်းချုပ်ကို ငွေတောင်းခံလွှာနှင့်အတူ လူနာသို့ပေးပို့ပေးမည်ဖြစ်ပြီး လျှောက်ထားရမည့်ညွှန်ကြားချက်ပါ ပါရှိပါမည်။
 7. Parkview ၏ လမ်းညွှန်အတိုင်း ကုန်ကျစရိတ်ကိုမတတ်နိုင်သည့် လူနာများအနေနှင့် ငွေကြေးထောက်ပံ့ခြင်းသတင်းအချက်အလက်များကို ပေးထားမည်ဖြစ်သည်။ ငွေကြေးပေးဆောင်မည့် လမ်းညွှန်ကို စုဆောင်းခြင်းမူဝါဒတွင်ဖော်ပြထားပါမည်။ စုဆောင်းခြင်းလမ်းညွှန်ကို Parkview.com၊ ဆေးရုံငွေကိုင်ရုံးခန်းများတွင် ရယူနိုင်ပြီး 260-266-6700 သို့မဟုတ် အခမဲ့ 855-814-0012 သို့ခေါ်ဆိုနိုင်သည်။
- ဘီ။ အကျိုးပိုင် ဝန်ဆောင်မှုများ**
 1. အရေးပေါ်နှင့် လိုအပ်သောဆေးဝါးစောင့်ရှောက်မှုကို ငွေကြေးထောက်ပံ့ခြင်းမူဝါဒအရ ခံစားခွင့်ရှိသည်။
 2. ရွေးချယ်နိုင်သော ဝန်ဆောင်မှုများအနေနှင့် အဆင့်မြင့် နှလုံး CT၊ သွေးကြောစစ်ဆေးခြင်း၊ မျိုးရိုးဗီဇ ကင်ဆာဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်းကိုယ်အလေးချိန်ချအစီအစဉ်များ ပါဝင်ပြီး အလှအပဆိုင်ရာဝန်ဆောင်မှုများမှာ ဤ ငွေကြေးထောက်ပံ့ခြင်းမူဝါဒတွင် အကျုံးမဝင်ပါ။
- စီ။ အကျိုးပိုင်သော ဝန်ဆောင်ပေးသူများ**
 1. Parkview ဆရာဝန်များအဖွဲ့သို့ ဆေးဘက်ဆိုင်ရာ ငွေကြေးတောင်းခံခြင်းများ၊ Parkview Home Health၊ Parkview Hospice၊ Parkview Home Infusion၊ နှင့် Parkview နှင့်ချိတ်ဆက်ထား

သည့်မည်သည့်ဆေးရုံမဆို ငွေကြေးထောက်ပံ့ခြင်းမူဝါဒတွင် အကျုံးဝင်သည်။ Parkview နှင့်ချိတ်ဆက်ထားသည့် ဆေးရုံများမှာ - Parkview Hospital Randallia Parkview Behavioral Health Parkview Regional Medical Center Parkview Orthopedic Hospital Parkview Whitley Hospital Parkview Huntington Hospital Parkview Noble Hospital Parkview LaGrange Hospital Parkview Wabash Hospital နှင့် Parkview Warsaw အခြား Parkview မဟုတ်သော ဝန်ဆောင်မှုပေးသူများမှာ ဤ ငွေကြေးထောက်ပံ့ခြင်း မူဝါဒနှင့် မသက်ဆိုင်ပါ။ ဤမူဝါဒအရ တောင်းခံနိုင်သော (မတောင်းခံနိုင်သော) ဆရာဝန်များစာရင်းကို Parkview.com သို့မဟုတ် အောက်ပါ လင့်ခ်တွင် ရှာဖွေနိုင်သည် - <http://www.parkview.com/en/patients-visitors/Documents/Financial%20Assistance%20Physician%20Charges.pdf>

ဒီ၊ အကျုံးဝင် သတ်မှတ်ချက်များ

1. ပြည်ထောင်စု ဆင်းရဲမှုညွှန်းကိန်း ("ရည်ညွှန်း" အပိုင်းကိုကြည့်ပါ)ပါ သတ်မှတ်ချက်၏ 200% ထက်မကျော်သော စုစုပေါင်းမိသားစုဝင်ငွေရှိသည့် လူနာများသည် အကျုံးဝင်သော ပမာဏကို ပယ်ဖျက်ပေးရန် တောင်းဆိုခွင့်ရှိပြီး လျှောက်ထားကာလအတွင်း လျှောက်ထားရမည်။
2. မိသားစုအချိုးအစားသည် ပြီးခဲ့သော ပြည်ထောင်စုအခွန်အကောက်မှတ်တမ်းအရ လူနာသို့မဟုတ် ထောက်ခံသူအားမှီခိုနေရသည့် အရေအတွက်နှင့် သတ်မှတ်ပြီး ငွေကြေးထောက်ပံ့ခြင်းလျှောက်ထားရာတွင်တင်ပြရမည်။ အုပ်ထိန်းသူအခြေအနေတွင် ထောက်ခံပေးသူသည် ၎င်း၏ နှစ်စဉ်အခွန်မှ ကလေးတစ်ယောက်အတွက်တောင်းခံရာတွင် ၂ နှစ်အခွန်ဆောင်ထားသည့်မိတ္တူ သို့မဟုတ် တစ်နှစ် အခွန်ဆောင်ထားသည့်မိတ္တူနှင့်အုပ်ထိန်းခွင့်လက်မှတ်ကို တင်ပြပြီး ကလေးကို မှီခိုအနေနှင့် တင်ပြနိုင်သည်။
3. မိသားစု စုစုပေါင်းဝင်ငွေတွင် ထောက်ခံသူနှင့် အိမ်ထောင်ဖက်၏ အလုပ်အကိုင်မှ စုစုပေါင်းဝင်ငွေ၊ ရေတို/ရေရှည် ထိခိုက်ဒဏ်ရာရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လူမှုဖူလုံကြေးရခြင်း၊ သက်ပြည့်ပင်စင်ရခြင်း၊ စစ်မှုထမ်းပင်စင်၊ ပင်စင်နှင့် ငွေတိုက်စာချုပ်မှ ဝင်ငွေတို့ပါဝင်သည်။ ကိုယ်ပိုင်အလုပ်မှဝင်ငွေ၊ မိတ်ဖက်လုပ်ငန်းများမှ ဝင်ငွေ၊ ကော်ပိုရေးရှင်းကြီးများ၊ အဆောက်အဦး ငှားရမ်းခြင်းမှဝင်ငွေများနှင့် လယ်မြေများမှဝင်ငွေများကိုမူ ရောင်းရန်ရှိကုန်ပစ္စည်းများကိုရောင်းချခြင်းမှ လောင်စာဆီ၊ မီးဖို၊ ရေဖို၊ စီးပွားရေးငှားရမ်းခြင်းတို့အား နှုတ်ယူပြီး ကျန်ရှိသည့်အသားတင်အမြတ်ဖြင့်တွက်ချက်သည်။ အခြားသောအရာများမှာ နှုတ်ယူနိုင်သော စားသောက်ခြင်းများ၊ ဖုန်းဖိုးများနှင့် တန်ဖိုးလျော့ကျခြင်းများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ ငွေကြေးထောက်ပံ့မှု ခွင့်ပြုရာတွင် နှုတ်ယူတွက်ချက်မည်ဖြစ်သည်။
4. လူနာ (အသေးစားဖြစ်ပါက ထောက်ခံသူ)သည် လိုအပ်သည့် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုအစီအစဉ်များတွင် ပူးပေါင်းပါဝင်ရမည်။
5. အကယ်၍ လူနာသည် အခြားတတ်ယအဖွဲ့အစည်းတွင်အကျုံးဝင်ခြင်း သို့မဟုတ် COBRA အရ အကျုံးဝင်နေပါက အာမခံတွင်ဖော်ပြထားသည့် လူနာဘက်အခြမ်း အကျိုးခံစားခွင့်ကိုသာ ဤ ငွေကြေးထောက်ပံ့မှုမူဝါဒအရ ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ အာမခံကုမ္ပဏီများမှ ပေးချေမှုများသည် ဤ ငွေကြေးထောက်ပံ့မှုမူဝါဒတွင် အကျုံးမဝင်ချေ။ ကွန်ရက်အတွင်းမဟုတ်သည့် ဝန်ဆောင်မှုကိုအသုံးပြုခြင်း သို့မဟုတ် စည်းမျဉ်းများလိုက်နာရန်ပျက်ကွက်သည့်အတွက် အာမခံကုမ္ပဏီမှ အာမခံပေးရန်ငြင်းဆိုခြင်းခံရပါက ဤ ငွေကြေးထောက်ပံ့မှုမူဝါဒအရ ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ပါ။
6. အကယ်၍ လူနာတစ်ယောက်သည် ၎င်းတို့ မူလနေထိုင်ရာ အိမ်တွင်မဟုတ်ဘဲ အခြားသော အိမ်၊ အဆောက်အအုံ၊ မြေ ပိုင်ဆိုင်ထားပါက ငွေကြေးထောက်ပံ့မှုရနိုင်ပါ။
7. ငွေကြေးထောက်ပံ့ခြင်းအတွက် လူနာသည် Parkview Health ဝန်ဆောင်မှုဧရိယာတွင် နေအိမ် ရှိကို ရှိရမည်။ Parkview Health ဝန်ဆောင်မှုဧရိယာပြင်ပကောင်တီများမှ ခေတ္တ သို့မဟုတ် ရေရှည် လာရောက်နေထိုင်သည့် ဧည့်သည်များ အကျုံးမဝင်ပါ။
8. အကယ်၍ လူနာအကောင့်သည် လျှောက်ထားကာလအတွင်း လျှောက်ထားမှသာ အကျုံးဝင်မည်ဖြစ်သည်။ အသုံးအနှုန်း အမိပွယ်ဖွင့်ဆိုချက်ကို ကြည့်ပါ။ Parkview စုဆောင်းခြင်း မူဝါဒအရ မည်သည့်လူတစ်ဦးတစ်ယောက်ခြင်း ပေးသည့်အကောင့်မဆို ငွေကြေးထောက်ပံ့ခြင်းကို ထောက်ခံသူ၏ အကောင့်သို့သာ ပြန်လည်ပေးအပ်မည်ဖြစ်သည်။
9. ငွေစုအကောင့်များနှင့် လက်ကျန်ငွေ အများအပြားရှိသော စရံတင်လက်မှတ်များကို ငွေကြေးထောက်ပံ့ခြင်းအကျုံးဝင်မှုတွင် ထည့်သွင်းစဉ်းစားပေးမည်။ IRS မှ သတ်မှတ်ပေးထားသော အနားယူအကောင့်များ၊ ပင်စင်များ၊ 401K 403B နှင့် IRAs များကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ အကယ်၍ လူနာသည် ၎င်း၏ သက်ပြည့်အနားယူသည့် အနားယူဝင်ငွေ၏ တစ်စိတ်တစ်ပိုင်း ရရှိမှသာ အကျုံးဝင်ပါမည်။
10. မည်သည့်လူနာမဆို သတ်မှတ်ဝင်ငွေ(FPL 200%) ထက်ကျော်လွန်ပြီး ကြီးမားပြင်းထန်သော ဆေးဘက်ဆိုင်ရာအခြေအနေကြောင့်(ဖူးသူမှသာ Parkview ၏ ငွေကြေးထောက်ပံ့မှုကိုရရှိနိုင်သည်။ ကြီးမားပြင်းထန်သော ဆေးဘက်ဆိုင်ရာ အခြေအနေကြောင့် အကူအညီပေးအပ်သော လူနာများကို ယေဘုယျ ထောက်ပံ့ငွေထက်ပိုသော ပမာဏကို ပေးအပ်မည်မဟုတ်ပါ။ Parkview Health ဆေးရုံတစ်ခုစီ၏ ယခုနှစ်အတွက် ယေဘုယျထောက်ပံ့ငွေကို Parkview.com တွင် ကြည့်နိုင်သည်။

အီး၊ အကျုံးဝင်မှုယူဆချက်များ

1. အကယ်၍ လူနာ၏ အခြားသော အခြေအနေ သတင်းအချက်အလက်များသည် ငွေကြေးထောက်ပံ့မှုအတွက် အကျုံးဝင်သည်ဟုထောက်ပံ့ပေးနေပါက လူနာသည် ငွေကြေးထောက်ပံ့မှုလျှောက်ထားခြင်းအား အပြည့်အဝ မပြီးသေးသော်လည်း အုပ်ချုပ်ရေးမှ ခွင့်ပြုနိုင်သည်။ ဥပမာအားဖြင့် ပြည်နယ်နှင့် ပြည်ထောင်စု အစီအစဉ်များတွင် ပါဝင်ခွင့်ရှိပြီး စုစုပေါင်းမိသားစုဝင်ငွေသည် FPL နှစ်ရာ ရာခိုင်နှုန်းနှင့်အညီ သို့မဟုတ် ပိုနည်းနေလျှင်ဖြစ်သည်။ ငွေစုဆောင်းပေးသည့် အေဂျင်စီ သို့မဟုတ် အခြားရောင်းသူများကဲ့သို့ ပြင်ပအဖွဲ့အစည်းက ပြန်စစ်ဆေးပြီး အမှတ်သတ်မှတ်ပေးသော နေစရာ သို့မဟုတ် အကောင့်တို့ မပါရှိဘဲ သေဆုံးသူလူနာများအတွက် ထည့်သွင်းစဉ်းစားပေးနိုင်သည်။

အက်စ်၊ လျှောက်ထားခြင်းလုပ်ငန်းစဉ်

1. ငွေကြေးထောက်ပံ့မှုလျှောက်ထားခြင်းကို မည်သည့်ဆေးရုံငွေကိုင်ဧရိယာတွင်မဆို လျှောက်ထားနိုင်ပြီး လူနာ ငွေကြေးဝန်ဆောင်မှု ဖုန်းခေါ်ဆိုစင်တာ 260-266-6700 သို့မဟုတ် အခမဲ့ 855-814-0012 သို့မဟုတ် Parkview.com တွင် ကြည့်နိုင်သည်။
2. လူနာနှင့် လူနာ အိမ်ထောင်ဖက် သို့မဟုတ် ထောက်ခံသူသည် ပြည့်စုံစွာဖြည့်ထားပြီး၊ လက်မှတ်ထိုးကာ နေ့စွဲတပ်ထားသည့် ငွေကြေးထောက်ပံ့မှုလျှောက်လွှာကို သက်ဆိုင်ရာ တွဲစာများနှင့် အတူတွဲတင်မှသာ ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ လိုအပ်သော တွဲစာများကို ငွေကြေးထောက်ပံ့မှုလျှောက်လွှာတွင် စာရင်းပြုစုဖော်ပြထားသည်။ ငွေကြေးထောက်ပံ့မှုလျှောက်ထားခြင်းနှင့် တွဲစာများကို ပေးထားသော လိပ်စာအတိုင်း အပြည့်အစုံဖော်ပြပြီး လျှောက်လွှာပါနေ့စွဲမှ ရက် 30 အတွင်းပေးပို့လျှောက်ထားရမည်။

ဂျီ၊ ခွင့်ပြုခြင်းလုပ်ငန်းစဉ်

1. ငွေကြေးထောက်ပံ့မှုလျှောက်ထားခြင်းကို Parkview Health ၏ CFO သို့မဟုတ် ကိုယ်စားလှယ်မှ ဆုံးဖြတ်ခွင့်ပြုပေးမည်။
2. အရေးပေါ်နှင့်လိုအပ်သော ဆေးဝါးကုသမှုအတွက် ငွေကြေးထောက်ပံ့မှုလျှောက်ထားခြင်းကို လျှောက်လွှာတွင်ပါဝင်သည့်နေ့စွဲမှ ထောက်ခံသူ သို့မဟုတ် လူနာ၏အခြေအနေမပြောင်းလဲလျှင်၊ ဆိုလိုသည်မှာ အလုပ်အကိုင်အခြေအနေ ပြောင်းလဲခြင်း၊ ခြောက်လ အကျုံးဝင်ပါမည်။ လူနာများသည် လျှောက်လွှာခွင့်ပြုခြင်း ခြောက်လကျော်သွားပါက သို့မဟုတ် ခြောက်လအတွင်း အခြေအနေများပြောင်းလဲသွားပါက ပြန်လည် လျှောက်ထားရန်လိုအပ်သည်။
3. လူနာ/ထောက်ခံသူအား သူတို့၏ ငွေကြေးထောက်ပံ့မှု အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်းကို စာဖြင့်ရေးသား အကြောင်းကြားပေးပါမည်။

အိတ်ရှီ၊ ပြန်လည်ပေးအပ်ခြင်းမရှိလျှင် အရေးယူမှုများ

1. ငွေကြေးထောက်ပံ့ခြင်းမူဝါဒအောက်တွင် ငွေကြေးထောက်ပံ့ခြင်းအကျိုးမဝင်သောသူများသည် စုဆောင်းခြင်း မူဝါဒအရ လူနာများသို့ တိုက်ရိုက်ငွေထောင်းခံပါမည်။ ပေးနိုင်သည့်နည်းလမ်းများနှင့် မပေးဆောင်ပါက အရေးယူမည့်အခြေအနေများကို ဤမူဝါဒတွင် ဖော်ပြထားသည်။ စုဆောင်းခြင်းမူဝါဒကို လူနာငွေကြေးဆိုင်ရာဝန်ဆောင်မှုဌာနတွင် အခမဲ့ရယူနိုင်ပြီး 260-66-6700 သို့လည်းကောင်း အခမဲ့စုန်း 855-814-0012 သို့မဟုတ် Parkview.com တွင် ကြည့်ရှုနိုင်သည်။

အိတ်ရှီ၊ လူနာသို့ငွေထောင်းခံရန် တွက်ချက်သည့်အခြေခံအချက်များ

1. ဤမူဝါဒအရ အကျိုးဝင်မှုဆုံးဖြတ်ရာတွင် လူနာတစ်ယောက်သည် အရေးပေါ်သို့မဟုတ် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုရရန် ငွေကြေးထောက်ပံ့မှုအတွက် AGB ထက်ပို၍ တောင်းခံခြင်းပြုမည် မဟုတ်ပါ။
2. Parkview Health သည် နောက်ပြန်ကြည့်စနစ်ဖြင့် AGB ကိုသတ်မှတ်သည်။ ဤနည်းလမ်းတွင် Parkview Health ဆေးရုံတစ်ခုစီ၏ AGB ကို တွက်ချက်ရန် ၎င်း၏ အရေးပေါ်အတွက် ကုန်ကျစရိတ်နှင့် အခြားသော ဆေးဘက်ဆိုင်ရာ ကုသမှုများ အားလုံးကို ပေါင်း၍ ၁၂ လမတိုင်မီအချိန်က ၎င်း ဆိုင်ရာ စုစုပေါင်းကုန်ကျစရိတ်ဖြင့် စားခြင်းဖြင့် ရနိုင်သည်။ Parkview Health အနေနှင့် ၎င်း AGB ရာခိုင်နှုန်းကို 12 လအချိန်ကုန်ဆုံးပြီး ရက်ပေါင်း 120 အထိ အသုံးပြုမည်ဖြစ်သည်။
3. လူထုသည် လက်ရှိ AGB ရာခိုင်နှုန်းကို အောက်ပါအဆက်အသွယ်များမှတစ်ဆင့် အခမဲ့ရယူနိုင်သည်။
4. Parkview Health အနေနှင့် ဤမူဝါဒအရ ငွေကြေးထောက်ပံ့မှုရရှိသောလူများကို ငွေထောင်းခံခြင်း သို့မဟုတ် စုစုပေါင်းကုန်ကျစရိတ်ကို တောင်းခံခြင်းတို့ ပြုလုပ်မည်မဟုတ်ပါ။

ဂျေ၊ ဆေးရုံဆက်သွယ်ရန်များ

ဤမူဝါဒနှင့်ပတ်သက်၍ ဆက်လက်သိလိုပါက အောက်ပါတို့ကိုဆက်သွယ်ပါ -

1. လူနာ ငွေကြေးဝန်ဆောင်မှုခေါ်ဆိုရန် စင်တာ ကို 260-266-6700 သို့မဟုတ် အခမဲ့စုန်း 855-814-0012 သို့ခေါ်ဆိုပါ။
2. မနက် 9 နာရီမှ ညနေ 4 နာရီအတွင်း အောက်ပါ ငွေကိုင်ရုံးများကိုလည်း ဆက်သွယ်နိုင်သည်။

**Parkview Regional Medical Center and
Parkview Ortho Hospital**
11109 Parkview Plaza Drive (Entrance 1)
Fort Wayne, IN 46845

Parkview Hospital Randallia
2200 Randallia Drive
Fort Wayne, IN 46805

Parkview Huntington Hospital
2001 Stults Road
Huntington, IN 46750

Parkview LaGrange Hospital
207 North Townline Road
LaGrange, IN 46761

Parkview Noble Hospital
401 Sawyer Road
Kendallville, IN 46755

Parkview Wabash Hospital
10 John Kissinger Drive
Wabash, IN 46992

Parkview Warsaw
1355 Mariners Drive
Warsaw, IN 46582

Parkview Whitley Hospital
1260 E. State Road 205
Columbia City, IN 46725

ရည်ညွှန်းများ

လက်ရှိနှစ်၏ စုစုပေါင်းမိသားစုဝင်ငွေနှင့် နှိုင်းယှဉ်ပြီး ပြည်ထောင်စု ဆင်းရဲမှုညွှန်းကိန်းအဆင့်၏ 200% ကို ငွေကြေးထောက်ပံ့မှုအတွက် အကျိုးဝင်၊ မဝင် ဆုံးဖြတ်ပါမည်။ ပြည်ထောင်စု ဆင်းရဲမှုညွှန်းကိန်းကို နှစ်စဉ် ပထမ သုံးလပတ်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ထုတ်ပြန်သည်။ လက်ရှိ ပြည်ထောင်စုဆင်းရဲမှု ညွှန်းကိန်းကို Parkview.com တွင်ရရှိနိုင်သည်။